

မိဘ ဒက်ရှ်ဘုဒ် - မိဘ စစ်တမ်း

New York ပြည်နယ်ပညာရေးဌာန (NYSED) အနေနှင့် ပွင့်လင်းမြင်သာမှုအား တိုးမြှင့်ဆောင်ရွက်ရန် နှင့် စာသင်ကျောင်းဆောင်ရွက်ချက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ အခြားသော ကျောင်းအဆင့် ဒေတာ အချက်အလက်များတို့အား မိဘများ နှင့် အများပြည်သူလူထုမှ အလွယ်တကူ ဝင်ရောက်ရယူနိုင်စေရန်အတွက် မိဘဒက်ရှ်ဘုဒ်အား စီမံရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ဤသည်မှာ [New York's ESSA plan](#) (New York ၏ ESSA အစီအစဉ်) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။

မိဘ ဒက်ရှ်ဘုဒ် စီမံရေးဆွဲမှု လုပ်ငန်းအပေါ် လမ်းညွှန်ပေးနိုင်ရန်အတွက် NYSED သည် မိဘများ နှင့် ပါဝင်သက်ဆိုင်သူများ ထံမှ တုံ့ပြန်ဖြေကြားချက်များအား စုဆောင်းလျက်ရှိပါသည်။ NYSED သည် ဤတုံ့ပြန်ဖြေကြားချက်အား အသုံးပြုကာ မိဘများနှင့် အများပြည်သူလူထုအတွက် အကျိုးအရှိဆုံးသော ဒေတာအချက်အလက်များကို ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

ကျေးဇူးပြုပြီး ငါးမိနစ်ကြာမြင့်မည်ဖြစ်သော ဤစစ်တမ်းအား ဖြည့်စွက်ပေးကာ မိဘ ဒက်ရှ်ဘုဒ်အား ဖြစ်နိုင်သမျှ အသုံးအဝင်ဆုံးဖြစ်စေရန် ကျွန်ုပ်တို့မှ ပြုလုပ်ပေးနိုင်မည့် နည်းလမ်းများကို ကျွန်ုပ်တို့ထံသို့ ပြောပြပါ။

မေးခွန်း ခေါင်းစဉ်

*** 1. သင်သည် သင့်ကိုယ်သင် မည်သို့ အသင့်တော်ဆုံး သတ်မှတ်ဖော်ပြမည်နည်း။ သက်ဆိုင်သည်များ အားလုံးအား ရွေးချယ်ပါ။**

- မိဘ သို့မဟုတ် အုပ်ထိန်းသူ
- ကျောင်းသား
- ကျောင်း/ခရိုင် ဝန်ထမ်း
- ရပ်ရွာအသိုင်းအဝိုင်း အဖွဲ့ဝင်
- ပညာရေး အကြံပေး
- အခြားသော (ကျေးဇူးပြုပြီး အသေးစိတ်ဖော်ပြပါ)

မေးခွန်း ခေါင်းစဉ်

*** 2. New York ပြည်နယ်အတွင်းရှိ သင့် ဒေသခံ အများပြည်သူပိုင်ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ (ဆိုလိုသည်မှာ - ကျောင်းပြီးမြောက်အောင်မြင်မှု နှုန်းများ၊ ကျောင်းသားဆောင်ရွက်ချက်နှင့်ပတ်သက်သည့် ဒေတာ အချက်အလက်များ အစရှိသည်တို့) အား လက်ရှိတွင် သင် မည်သည့်နေရာမှ ရယူလျက်ရှိသနည်း။ သက်ဆိုင်သည်များ အားလုံးအား ရွေးချယ်ပါ။**

- စာသင်ကျောင်း ဝက်ဘ်ဆိုဒ်
- ကျောင်းမှ အီးမေးလ်ပေးပို့မှုများ
- ကျောင်းမှ စာပေးပို့မှုများ (U.S. စာပို့ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် ကျောင်းသားများနှင့်အတူ နေအိမ်သို့ ပေးပို့ခြင်း)
- ခရိုင်၏ ဝက်ဘ်ဆိုဒ်
- ခရိုင်မှ အီးမေးလ်ပေးပို့မှုများ
- ခရိုင်မှ စာပေးပို့မှုများ (U.S. စာပို့ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် ကျောင်းသားများနှင့်အတူ နေအိမ်သို့ ပေးပို့ခြင်း)
- New York ပြည်နယ် ပညာရေးဌာန
- လူမှုမီဒီယာ (ဥပမာ - Facebook ၊ Twitter အစရှိသဖြင့်)
- သတင်းစာ
- ရေဒီယို
- အကြံပေး သို့မဟုတ် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ
- ကျွန်ုပ်၏ ဒေသခံ အများပြည်သူပိုင်ကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များအား ကျွန်ုပ် မရရှိပေ။
- အခြားသော (ကျေးဇူးပြုပြီး အသေးစိတ်ဖော်ပြပါ)

မေးခွန်း ခေါင်းစဉ်

*** 3. New York ရှိ အများပြည်သူပိုင်ကျောင်းများနှင့်ပတ်သက်သည့် အချက်အလက်များအား ရယူရာတွင် မည်သည့် အရာများမှ သင့်အား တားဆီးထားသနည်း။ သက်ဆိုင်သည်များ အားလုံးအား ရွေးချယ်ပါ။**

- အချက်အလက်များအား မည်သည့်နေရာမှ ရယူရမည်ကို ကျွန်ုပ် မသိရှိပေ။
- အချက်အလက်များအား ရယူရန် ကျွန်ုပ်တွင် အချိန်မရှိပေ။
- ရရှိနိုင်သော အချက်အလက်များသည် စိတ်ရှုပ်ထွေးဖွယ်ကောင်းပြီး အသုံးမဝင်ပေ။
- စာသင်ကျောင်းများနှင့်ပတ်သက်သည့် အချက်အလက်များအား ကျွန်ုပ် အလိုမရှိပေ။
- ကျွန်ုပ်ထံ၌ ကျွန်ုပ် လိုအပ်သော အချက်အလက်များအားလုံး ရှိသည်။
- အခြားသော (ကျေးဇူးပြုပြီး အသေးစိတ်ဖော်ပြပါ)

မေးခွန်း ခေါင်းစဉ်

* 4. လက်ရှိ New York စာသင်ကျောင်း အမှတ်အစီရင်ခံသည့် ရီပိုဒ်ကဒ် ဝက်ဘ်ဆိုဒ်နှင့်ပတ်သက်ပြီး သင့် အတွက် အောက်ပါတို့မှ မည်သည့်အချက်များသည် သင့်အတွက် မှန်ကန်သနည်း။ သက်ဆိုင်သည်များ အားလုံးအား ရွေးချယ်ပါ။

- ဤအရင်းအမြစ်ရှိကြောင်းကို ကျွန်ုပ် သတိမပြုမိခဲ့ပေ။
- ဤဆိုဒ်အား မည်သည့်နေရာမှ ရှာဖွေရမည်ကို ကျွန်ုပ် မသိရှိပေ။
- ကျွန်ုပ်၏ ဒေသခံကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များအားရရှိရန် အခြားသောအရင်းအမြစ်များအား ကျွန်ုပ် အသုံးပြုသည်။
- ဤအမျိုးအစား အရင်းအမြစ်အား ကျွန်ုပ် စိတ်မဝင်စားပေ။
- အခြားသော (ကျေးဇူးပြုပြီး အသေးစိတ်ဖော်ပြပါ)

မေးခွန်း ခေါင်းစဉ်

* 5. စာသင်ကျောင်းတစ်ကျောင်း၏ အရည်အသွေးအား သင် ဆုံးဖြတ်ရာတွင် အထောက်အကူပြုပေးနိုင်မည့် အသုံးအဝင်ဆုံးသော ဒေတာအချက်အလက်အမျိုးအစားများမှာ မည်သည့်အမျိုးအစားမျိုးနည်း။

[Descriptions of each data type are available \(ဒေတာအချက်အလက်အမျိုးအစား တစ်မျိုးစီအတွက် ရှင်းလင်းဖော်ပြချက်များအား ရရှိနိုင်ပါသည်။\)](#)

ကျေးဇူးပြုပြီး အသုံးဝင်မှု အစဉ်လိုက်အတိုင်း အောက်ပါတို့ကို အဆင့်သတ်မှတ်ပေးပါ (1 = အသုံးအဝင်ဆုံးဖြစ်သည်) -

- ကောလိပ်၊ သက်မွေးဝမ်းကျောင်း နှင့် နိုင်ငံသားဆိုင်ရာ အသင့်ပြင်ဆင်မှု
- ကျောင်း လုံခြုံရေး
- အခမဲ့ နှင့် ဈေးနှုန်းလျော့ချပေးထားသည့် နေ့လည်စာ
- စာမေးပွဲစစ်ဆေးမှု ရမှတ်များ
- ESSA တာဝန်ယူမှုဆိုင်ရာ သတ်မှတ်ခန့်အပ်ချက်များ
- ကျောင်းပြီးမြောက်အောင်မြင်မှု နှုန်းများ
- ရေရှည် ကျောင်းပျက်ကွက်မှု
- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု
- အတန်း အရွယ်အစား

မေးခွန်း ခေါင်းစဉ်

* 6. ကျောင်း ဒေတာအချက်အလက်များအား ကြည့်ရှုချိန်တွင် မည်သည်တို့သည် အသုံးအဝင်ဆုံးသော အကြောင်းအရာအား ပံ့ပိုးထောက်ပံ့ပေးသနည်း။

- ကျောင်းအား ခရိုင်ဖြင့် နှိုင်းယှဉ်ခြင်း

- ကျောင်းအား ပြည်နယ်ဖြင့် နှိုင်းယှဉ်ခြင်း
- ကျောင်းအား ၎င်း၏ကိုယ်ပိုင် ယခင်နှစ်ရလဒ်များဖြင့် နှိုင်းယှဉ်ခြင်း
- ကျောင်းအတွင်းရှိ ကျောင်းသား အုပ်စုခွဲများအား နှိုင်းယှဉ်ခြင်း (ဥပမာ - တိုင်းရင်းသားအုပ်စု၊ အင်္ဂလိပ်ဘာသာစကား သင်ယူသူများ အုပ်စု စသဖြင့်)

မေးခွန်း ခေါင်းစဉ်

*** 7. သင့် ဒေသခံ အများပြည်သူပိုင်ကျောင်းနှင့်ပတ်သက်သည့် ဒေတာ နှင့် အချက်အလက်များအား အစီရင်ခံတင် ပြထားသော ဝက်ဘ်ဆိုဒ်တစ်ခုကို စူးစမ်းကြည့်ရှုရန် ပုံမှန်အားဖြင့် သင် အချိန်မည်မျှ အသုံးပြုသနည်း။**

- 5 မိနစ်အောက်
- 5-10 မိနစ်
- 10-20 မိနစ်
- 20 မိနစ်အထက်

မေးခွန်း ခေါင်းစဉ်

*** 8. ကျောင်းဒေတာအချက်အလက်များအား မျှဝေပေးသည့် ဝက်ဘ်ဆိုဒ်အသစ်တစ်ခုအား မည်သို့အသုံးပြု ရမည်ဖြစ်ကြောင်းကို ရှင်းလင်းပြသထားသည့် ဗီဒီယိုတစ်ခုအား ကြည့်ရှုရန် သင် အချိန်မည်မျှ အသုံးပြုဖို့ စိတ်အားထက်သန်သနည်း။**

- ဝက်ဘ်ဆိုဒ်တစ်ခုအား မည်သို့ အသုံးပြုရမည်ဖြစ်ကြောင်း ကျူးတိုရီရယ်တစ်ခုအား ကြည့်ရှုဖို့ ကျွန်ုပ် အချိန်ဖြုန်းမည်မဟုတ်ပေ။
- တစ်မိနစ် သို့မဟုတ် တစ်မိနစ်အောက်
- 2-5 မိနစ်
- 5 မိနစ်အထက်

စစ်တမ်းအား ဖြည့်စွက်ဖြေဆိုပေးသည့်အတွက် သင့်အား ကျေးဇူးတင်ရှိပါသည်။

အကယ်၍ သင့်တွင် မေးခွန်းများ သို့မဟုတ် မှတ်ချက်များရှိလျှင် ကျေးဇူးပြုပြီး ParentDashboard@nysed.gov သို့ အီးမေးလ် ပေးပို့ပါ။